

ကျောင်းပြန်ဖွင့်ခြင်းနှင့်ပါတ်သက်သည့် အမေးအဖြေများ

- ခရိုင်မှ ဖေဖော်ဝါရီ၁ရက်နေ့ တွင် ကျောင်းတစ်ကျောင်းစီအတွက် ကျောင်းစာအကူညီများစွာလိုအပ်နေသည့် ကျောင်းသား/သူ ၅၀မှ၁၀၀ ထိ ပြန်ခေါ်ရန် ဆက်လက်ပြောဆိုတုန်းလား။ ဟုတ်။
- အကူညီများစွာလိုတယ်ဆိုတာဘယ်သူတွေလဲ။ အဲလိုကျောင်းသားတွေကို ဘယ်လိုရွေးသလဲ ကျောင်းအုပ်တွေကရွေးတာလား။ လူကိုယ်တိုင်ကျောင်းပြန်တက်ရဖို့ ရွေးချယ်ခဲ့တဲ့ အကူညီများစွာလိုတယ်ဆိုတဲ့ ကျောင်းသားတွေဆိုတာ အချက်လက်တွေ ဆရာတွေရဲ့ထောက်ခံမှုတွေနဲ့ မိဘတွေလိုလားမှု အပေါ်မူတည်ပြီး ကျောင်းအုပ်တွေက ရွေးချယ်တာပါ။
- ဒီမိသားစုတွေကို ဆက်သွယ်ပြီးသွားပြီလား။ ဆက်သွယ်ပြီးပါပြီ။ ဒီကိစ္စကဆက်လက်ဆောင်ရွက်နေဆဲကိစ္စပါ။
- ခရိုင်တစ်ခုမှာ ကျနော်တို့ ပြောနေတဲ့ အကူညီများစွာလိုတယ်ဆိုတဲ့ ကျောင်းသား ဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာ သိပါသလား။ သူတို့ က တစ်ပါးကို ငါးရက်ကျောင်းတက်ရမှာလား။ မိမိတို့ ဝတ်ဆိုင်ရုံ ကျောင်းအစီအစဉ်များတွင် ဤကျောင်းသားများရှိပါသည်။ အရင်က ဖော်ပြခဲ့သည့် လူဦးရေအပါအဝင် - ၅၀ မှ ၁၀၀ ကျောင်းသားများ ဖေဖော်ဝါရီ ၁ရက်နေ့ တွင် ကျောင်းပြန်တက်ရပါမည်။ ယခုအချိန်ထိတော့ တစ်ပါတ် ၅ရက်တက်ရန် သတ်မှတ်ထားပါသည်။
- မူကြို- ၂တန်း ကျောင်းသားအားလုံး ပထမအဆင့်တွင် ကျောင်းပြန်တက်ရန်ဖိတ်ခေါ်ခံရမှာလား။ ဟုတ်။
- စီနီယာအားလုံး ဖေဖော်ဝါရီ ၁ရက်နေ့ တွင် ဖိတ်ခေါ်မည်လား။ ဟုတ်။
- ဘာကြောင့်ဒီအုပ်စုနှစ်ခုအကို ပထမဆုံးပြန်လာဖို့ ရွေးခဲ့တာလဲ။ မနှစ်က ဂျူနီယာအတန်းအပြီးမတက်ခဲ့ရသည့်အချက်ပေါ်မူတည်ပြီး စီနီယာများကိုရွေးခဲ့ပါသည်။ ယခုနှစ်တွင် ကောလိပ်နှင့်ဘွဲ့ ယူနိုင်ရေးအတွက် ပြင်ဆင်ရန်လိုအပ်နေကြပါသည်။ အစောပိုင်းနှစ်များသည် ဖွံ့ဖြိုးတိုးတက်မှုဧရိယာတော်တော်များများ ပညာရေးနှင့် လူမှု/စိတ်ခံစားမှု နှစ်ပိုင်းစလုံးတွင် ပြောင်းလဲမှုများဖော်ဆောင်ပေးနိုင်သည်ဆိုသည့် သုတေသနဖော်ပြချက်ကို အခြေခံပြီး မူကြို- ၂ တန်းကျောင်းသားများကို ရွေးချယ်ခဲ့ပါသည်။
- ဒီကျောင်းသားတွေက နှစ်မျိုးသင်ကြားမှုစံနှစ်နဲ့ သွားမှာလား။ ဘယ်လိုပုံစံလဲဆိုတာသိပါလား။ မူကြို- ၂တန်း တွေအတွက် ၂ရက် ကျောင်းတက်အစီအစဉ်နဲ့ စတင်မှာဖြစ်ပါသည်။ အုပ်စု A တန်လာ/အင်နေ့ များ။ အုပ်စု B ကြာသာပတေး/သောကြာနေ့ များ။ ဗုဒ္ဓဟူးနေ့ တွေကတော့ အွန်လိုင်းအဝေးသင်/ asynchronous ဖြစ်ပါသည်။
- သူတို့ လူကိုယ်တိုင်ကျောင်းတက်ချင်လားမတက်ချင်လား ဆုံးဖြတ်ဖို့ ဒီကျောင်းသားတွေ မိဘတွေကို

ဘယ်တော့ဆက်သွယ်မလဲ။ ဆောင်ရွက်နေဆဲလုပ်ငန်းစဉ်။ ကျောင်းသားများ စတင်နေစဉ်မှာလည်း ဆက်လက်ဆောင်ရွက်မည်။

- နောက်အဆင့်တွေက တစ်ပါတ်နှစ်ပါတ်ခြား မတ်ချ်လ လလည်ထိဆိုတာဟုတ်ပါသလား။ သိပ္ပံ စမ်းသပ်ခြင်းနှင့် အဆင့်အခြေအနေကလေးလာရသမျှ တွေအပေါ်မူတည်ပါသည်။
- ဒီအဆင့်တွေကို အတန်းအလိုက်ဆောင်ရွက်မှာလား။
School Based Teams (SBTs) ကျောင်းအခြေစိုက် အဖွဲ့ ရဲ့ ပြောဆိုချက်များနှင့် အတန်းအလိုက် ဆောင်ရွက်မည့်ပုံရှိပါသည်။
- မိဘတိုင်းကို သူတို့ ကလေးကျောင်းပြန်ပို့ မလား မပို့ မလားဆိုတာ ဆုံးဖြတ်ဖို့ ဇန်နဝါရီလအတွင်း ဆက်သွယ်ဖို့ ရာ ရည်မှန်းထားတာဟုတ်ပါသလား။ ဟုတ်ပါသည်။ SBTs မှတဆင့်ပါ။
- ဆေးစစ်ဖို့ ရောဘယ်လိုလဲ။ ဆေးစစ်ဖို့ နဲ့ မိဘာခွင့်ပြုချက်ရယူဖို့ လုပ်ငန်းစဉ်မစသေးဘူးလား။ ဆေးဝါးဒါရိုက်တာ Dr. Dennis Kuo နှင့် Dr. Tonja Williams တို့ အပါအဝင် ကျန်းမာရေး အကြံပေးကောင်စီ Health Advisory Council (HAC) အဖွဲ့ ဝင်များ ၏ပူးပေါင်းဆောင်ရွက်မှုနှင့် လမ်းညွှန်မှုတို့ မှတဆင့် ဤကိစ္စသည်ဆောင်ရွက်နေဆဲဖြစ်ပါသည်။